

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်စာရေးဆရာ - ဖြိုးသူဝင်း

စာစဉ်(၁၈)

စာဖြည်း



ယံကနေ ပုန်းအောင်းပြီး ပွဲကြည့်ပရိသတ် လုပ်နေသေးတယ်ပေါ့... အခု ရှင်က အရှေ့ကို ထွက်လာသင့်ပြီလို့ မထင်ဘူးလား..." နန်ဖိန်လျှို့ချင်က စူးယူလင်ကို အေးစက်စွာ ကြည့်လိုက်သည်။ ။

သို့သော် စူးယူလင်က ယခုအချိန်တွင် စိတ်မပါသော အမူအရာဖြင့် သူ၏ မျက်လုံးများကို မှီတိ၍ အနားယူနေခဲ့ကာ နန်ဖိန်လျှို့ချင်၏ စကားကို စိတ်ဝင်စားဟန် မပြခဲ့ပေ။

ဝမ်ဒွန်ဟိုင်က ဧည့်သည် တော်များ ဘက်သို့ မျက်နှာမူ၍ ပြောဆိုခဲ့၏။ "လူတိုင်းက မဟာမိတ်အဖွဲ့ကို ဝင်ရောက်ကြဖို့ သဘောတူတယ်ဆိုရင် အခုအချိန်ကစပြီး ကျွန်တော်တို့ မဟာမိတ်အဖွဲ့က ကြီးမြတ်သော ချင်နိုင်ငံတော်ကြီးရဲ့ လက်ရုံးတစ်ဖက် ဖြစ်စေရမဲ့ အချိန်ကျရောက် လာပါပြီ..."

လူတိုင်း၏ မျက်နှာပေါ်မှ အပြုံးများက အေးခဲသွားခဲ့ပြီး သူတို့ က ပင်လယ်စားပြ သင်္ဘောပေါ်သို့ ပျဉ်ပြားခင်းကာ တက်ရောက်ရသကဲ့သို့ ဆိုးရွားသော ခံစားချက်တစ်ခုကို ရရှိသွားခဲ့သည်။ ။

သို့ရာတွင် ထိုပုဂ္ဂိုလ်များ အားလုံးက ပရိယာယ်များ သော ပုဂ္ဂိုလ်များ ဖြစ်ကြ၏။ သူတို့ က မဟာမိတ်အဖွဲ့ကို ဝင်ရောက် ပူးပေါင်းရန် ဆုံးဖြတ်လိုက်သည် နှင့် သူတို့ ကို ပျူပျူငါငါ ဆက်ဆံမှုခံရပြီး အကျိုးအမြတ်များ ဖြစ်ပေါ်လာစေရန် လုပ်ဆောင်ရမည်ဟု သာ ထင်မြင်နေသည် အထိ တုံးအခြင်း မရှိပေ။

သူတို့ ပြန်လည် ပေးဆပ်ရမည့် တန်ဖိုးမှာ နန်ဖိန်မိသားစုဆီမှ တိကျပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ခံလိုက်ရမည် ဖြစ်ကြောင်း ကောင်းစွာ သိရှိကြပေသည်။ ။

"နန်ဖိန်မိသားစုက အင်ပါရီယာ ပြည့်ရှင်မင်း နေရာကို ချုပ်ကိုင်

ထားတာ အချိန် အတော်ကြာနေပြီ... ဒါပေမဲ့ နိုင်ငံကို ဦးမော့စေနိုင်ဖို့ မလုပ်ဆောင်နိုင်ခဲ့ဘူး... ယနေ့အချိန်မှာ ကျွန်တော်တို့ ချင်နိုင်ငံက ယိမ်းယိုင်နေပြီးတော့ ပိုမိုဆိုးရွားတဲ့ အခြေအနေ တစ်ခုကို ကျရောက်လုနီးပါး ဖြစ်နေပြီ... ကျွန်တော်တို့ ချင်နိုင်ငံကို အစွမ်းထက်တဲ့ နိုင်ငံတစ်ခု ဖြစ်လာစေအောင် ဦးဆောင်နိုင်မဲ့ ပိုပြီး ဉာဏ်ပညာ ပြည့်စုံလှတဲ့ ဘုရင်မင်းမြတ် နောက်တစ်ပါးကို ရွေးချယ်ရမဲ့ အချိန်ရောက်နေပြီလို့ ဒီဝမ်က ယူဆမိပါတယ်..." ဝမ်ဒွန်ဟိုင်က ကျယ်လောင် ပြတ်သားသော အသံဖြင့် ပြောဆိုလိုက်၏။

သူက ထိုစကားများကို ပြောပြီးချိန်တွင် လူတိုင်း၏ အကြည့်များက စူးယူလင်ဆီသို့ ရောက်ရှိသွားခဲ့သည် ။ ဝမ်ဒွန်ဟိုင်၏ စကားထဲမှ ဉာဏ်ပညာရှိသော ဘုရင်တစ်ယောက် ဟူသည် မှာ စူးယူလင်မှ လွဲ၍ အခြားမဖြစ်နိုင်ပေ။

"စူးမိသားစု ခေါင်းဆောင်ကြီး စူးက နာမည်ဂုဏ်သတင်း ကြီးမားတဲ့ အပြင် သူ့ရဲ့ သိုင်းပညာ စွမ်းအားကလည်း တုနိုင်းကြည့်လို့ မရဘူး.. . သူက နန်ဖိန်မိသားစုရဲ့ နေရာမှာ အစားထိုး အုပ်ချုပ် နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်..." ထိုအချိန်၌ စူးမိသားစုကို အားပေး ထောက်ခံသူ တစ်ဦးက အချိန်ကိုက် ဝင်ပြောလိုက်၏။

"နန်ဖိန်မိသားစု... ခင်ဗျားတို့ ရဲ့ ရာထူး အဆင့်အတန်းကို စွန့်လွှတ်ပြီး ထီးနန်းကိုလည်း စွန့်ပေးပါ..."

"မိသားစု ခေါင်းဆောင်စူးက နိုင်ငံရဲ့ ထီးနန်းကို လွှဲပြောင်း လက်ခံပေးပါ..."

ထိုအခိုက်အတန့်တွင် အခြား မင်းမျိုးမင်းနွယ်များက အတူတကွ ထောက်ခံ ပြောဆိုနေခဲ့ကြရာ နန်ဖိန်လွေ၏ မျက်နှာက အစိမ်းရောင်သို့

ပြောင်းလဲသွားခဲ့ပြီး နန်ဖိန်လျှို့ချင်၏ လှပ၍ ချစ်စရာ ကောင်းသော ခန္ဓာကိုယ်လေးက တဆတ်ဆတ် တုန်နေသည် အထိ ဒေါသထွက် သွားခဲ့ကြ၏။ အခြားပြိုင်ဘက်နှင့် နှိုင်းယှဉ်လျှင် ဤနေရာ၌ အင်ပါရီ ယာ မိသားစု၏ ခွန်အားက အများကြီး အားနည်း နေခဲ့သည် မှာ ထင်ရှား လှပေသည် ။

နန်ဖိန်လျှို့ချင်က ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားသည့်ဟန်ဖြင့် ယီဟန်နှင့် သူ၏ သားဆီသို့ နူးညံ့မှုမရှိသော မျက်နှာဖြင့် ကြည့်နေခဲ့သည် ။ ဤသားအဖနှစ်ဦးက အလွန်အလွန် တိတ်ဆိတ်နေခဲ့ကြ၏။ ယခုအချိန်မတိုင်မီ အထိ သူတို့ နှစ်ဦးဆီမှ အသံတစ်ခုမှ ထွက်လာခဲ့ခြင်း မရှိသေးပေ။

ဤနေရာသို့ မလာရောက်ခင် အချိန်တွင် အင်ပါရီယာ အစ်ကိုတော်က ယနေ့ဖြစ်ရပ်၏ အခြေအနေများကို သေချာ ရှင်းလင်းစေရန် လုပ်ဆောင်ခဲ့ပြီး ဖြစ်၏။ ယီဟန်က အင်ပါရီယာ မိသားစုဘက်တွင် သေချာပေါက် ရပ်တည်မည် ဖြစ်သည် ။ သို့သော် ယခု အချိန်မတိုင်မီအထိ ယီဟန်ဆီမှ လှုပ်ရှားမှုများ လုံးဝပင် မရှိခဲ့ပေ။

ယီဟန်ဆီမှ လှုပ်ရှားမှုများ ထွက်ပေါ်လာခြင်း မရှိသည် က ကိစ္စမရှိ လှသေးပေ။ သို့သော် ယီယွမ်နှင့် သူမတို့ ကြားမှ ခင်မင်ရင်းနှီးမှုဖြင့် ဆိုပါက အင်ပါရီယာ မိသားစု ရှုံးနိမ့်ပြီလဲ သွားမည်ကို ယီယွမ်က ကူညီခြင်းမပြုဘဲ စောင့်ကြည့်နေမည်တော့ မဖြစ်နိုင်ပေ။

နန်ဖိန်လျှို့ချင်၏ အကြည့်ကို ယီယွမ်က ကောင်းစွာ သတိပြုမိခဲ့ပြီး ကူရာကယ်ရာမဲ့စွာဖြင့် ပြုံးပြလိုက်ကာ မတ်တတ်ထရပ်၍ ကြည်လင် ပြတ်သားသော အသံဖြင့် ပြောဆိုလိုက်၏။ "ဒီနေ့က ဆေးလုံးအဆင့် သတ်မှတ်ခြင်း အစည်းအဝေး မဟုတ်ဘူး လား... ဂေဟာသခင်ဝမ် ခင်ဗျား

က လူတိုင်းကို ဘာလို့ အဓိကအချက်နဲ့ သွေဖည်သွားအောင် လှည့်ပတ်ပြောဆို နေရတာလဲ..."

ယီယွမ်က သဘာဝ စွမ်းအင်များကို အသုံးပြု၍ စကားပြောဆိုလိုက် ရာ ထိုစကားသံက ချက်ချင်းပင် လူတိုင်း၏ စကားသံများကို ထွင်းဖောက်၍ ကြည်လင် ပြတ်သားစွာ ထွက်လာခဲ့ပေသည်။ ။

ယီယွမ်က ထိုသို့ ပြောဆိုလိုက်သည် ကို မြင်သော် စူးယူလင်၊ ယန်ဟွာနှင့် အခြားသူများ ၏ စိတ်နှလုံးက အလိုအလျောက် ခါယမ်းသွားခဲ့သည်။ ။ သူတို့ ၏ စိတ်ထဲ၌ သူတို့ ကိုယ်တိုင် တွေးနေမိသည် မှာ "တိုက်ပွဲတစ်ခု စတင်ရန် အချိန် ကျရောက် လာပြီ"ဟူ၍ ဖြစ်၏။

ယနေ့ ဤနေရာတွင် သူတို့ ကြောက်ရွံ့ကြသည် မှာ နန်ဖိန်လွေနှင့် သူ၏ တူမတို့ မဟုတ်ကြဘဲ ယီဟန်နှင့် သူ၏ သားတို့ ကိုသာ ဖြစ်ကြသည်။ ။ သို့သော် ယခုအချိန်မတိုင်မီ အထိ ထိုလူနှစ်ယောက်မှာ စကားတစ်ခွန်းမှ ပြောဆိုခဲ့ခြင်း မရှိသေးပေ။ ထိုအရာက အလွန်အလွန် ထူးဆန်းနေပြီး ပုံမှန်မဟုတ်သော ကိစ္စတစ်ခုပင် ဖြစ်သည်။ ။

အကယ်၍ ယီဟန်က အင်ပါရီယာ မိသားစုဘက်တွင် နေထိုင်မည် ဟု ဆုံးဖြတ်ခဲ့ပါက အချိန်အတော်ကြာ ကတည်းက ပြင်ဆင်နေခဲ့မည်ဖြစ်ပြီး ယနေ့တွင် ဤနေရာသို့ လာရောက်ခဲ့မည် မဟုတ်ပေ။ သို့သော် သူက ရောက်ရှိလာခဲ့သည့်အပြင် စကားမပြောဘဲနေ၍ ပြဿနာရှာခြင်း မပြုလုပ်ခဲ့ဘဲ ဆေးလုံးအဆင့် သတ်မှတ်ခြင်း အစည်းအဝေးကို ဤအခြေအနေထိ ရောက်ရှိစေရန် ခွင့်ပြုထားခဲ့သည်။ ။ ဤအရာက သူတို့ ၏ ခေါင်းထဲတွင် ပဟေဠိဖြစ်နေခဲ့ပြီး အတော်ကလေး ထူးဆန်းနေခဲ့ခြင်း ဖြစ်ပေ၏။

လက်ရှိအချိန်၌ စိတ်ကျေနပ်နေခဲ့သော ဝမ်ဒွန်ဟိုင်က ယီယွမ်၏ အ

နိမ့်အမြင့် အတက်အကျမရှိဘဲ သာယာခြင်း မရှိသည့်အသံကို ကြားလိုက်ရချိန်တွင် ချက်ချင်းပင် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သည်။ ။

"ယီယွမ် မင်းက ဒီအချိန်မှာ ထပြီး ပြောဆိုတာက လူပြက်တစ်ယောက် ဖြစ်ချင်လို့ လား... လူတိုင်းက ငါတို့ ကြယ်တာရာ ယစ်မူးဂေဟာက နေ ဖော်ထုတ်ပြသပြီးတဲ့ ဆေးလုံးတွေကို မြင်တွေ့ခဲ့ရပြီးပြီလေ... ဒီဆေးလုံး အဆင့်သတ်မှတ်ခြင်း အစည်းအဝေးကို ဒီနေရာမှာ နိဂုံးချုပ်သင့်လိုက်ဖို့ သင့်တော်နေပါပြီ..." ဝမ်ဒွန်ဟိုင်က လှောင်ပြောင်လိုသော အကြည့်ဖြင့် ပြောဆိုလိုက်၏။

ထိုစကားကို ကြားချိန်၌ ယီယွမ်က တစ်စုံတစ်ခုကို နားလည်သွားသည့်ဟန်ဖြင့် ပြောဆိုလိုက်သည်။ ။ "ဒါဆိုရင် အခု အစည်းအဝေးက ဒီလောက်ပဲရှိတဲ့ ဆေးလုံး အနည်းငယ်လား... ကျွန်တော် ထင်ခဲ့တာက ဒီတစ်ကြိမ်မှာ အလွန် အစွမ်းထက်တဲ့ ဆေးလုံးမျိုးကို တွေ့ခဲ့ရမယ် ထင်ထားတာ... ဒီလောက်နည်းပါးတဲ့ အမှိုက်ဆေးလုံး အနည်းငယ်နဲ့ ဂေဟာသခင်ဝမ်က သူတို့ ကို ပြပွဲကြီးထဲကနေ ထုတ်လာသလိုမျိုး ပြုမူဟန်ဆောင် ရဲတယ်ပေါ့..."

"ဟားဟား... မင်းရဲ့ စကားတွေ အရဆိုရင် သင်းရနဲ့ ဆေးဂေဟာမှ ဒီဆေးလုံး အနည်းငယ်ထက် ပို၍ ကောင်းမွန်တဲ့ ဆေးလုံးတွေ ရှိနေတယ်လို့ ဆိုလိုတာလား..." ဝမ်ဒွန်ဟိုင်က ရယ်မော၍ မေးမြန်းခဲ့၏။

ယီဟန်၏ လက်ထဲတွင် ဝှက်ဖဲအချို့ ရှိနေဦးမည်ဟု သူလုံးဝ မယုံကြည်ပေ။ ထိုသို့ရှိနေမည် ဆိုပါက ယခုအချိန်အထိ စောင့်ဆိုင်း နေခဲ့သည်မှာ မည်သည့် အတွက်ကြောင့်နည်း။ အကယ်၍ ယီဟန်ကသာ တံခါးပိတ် လှေကျင့်နေရာမှ အချိန်အနည်းငယ် နောက်ကျပြီး ထွက်ပေါ်လာခဲ့ပါက သင်းရနဲ့ဆေးဂေဟာသည် သူတို့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ပိတ်သိ

မ်း ရပေတော့မည်။

သို့သော် ယီယွမ်က အသာပြိုးလိုက်ပြီး မည်သည့်စကားမှ မပြောခဲ့ပေ။ ထိုအချိန်၌ ယီဟန်က ရှေ့သို့တက် လာပြီး ပြောဆိုလိုက်သည်။ ။ "ဒီတစ်ကြိမ် ဆေးလုံးအဆင့် သတ်မှတ်ခြင်း အစည်းအဝေးက ဆယ်စုနှစ်တစ်ခုအတွင်း ဖြစ်ပေါ်လာဖို့ အလွန်ခက်ခဲတဲ့ စုဝေးပွဲတစ်ခုပဲ... ဂေဟာသခင်ဝမ်က သူတို့ ကြယ်တာရာ ယစ်မူးဂေဟာရဲ့ ဆေးလုံးအသစ်တွေကို ဖော်ထုတ်ပြသပြီး ကျွန်တော်တို့ ရဲ့ ဗဟု သုတတွေ ကျယ်ပြန့်လာအောင် ခွင့်ပြုပေးခဲ့တယ်... ဒါပေမဲ့ သိချင်တာတွေကို အခုသိလိုက်ရပြီဖြစ်တဲ့ အတွက် လက်ရှိအချိန်မှာ ကျွန်တော်တို့ ကြယ်တာရာ ယစ်မူးဂေဟာကလည်း ဆေးလုံး အမျိုးအစားသစ် များ စွာကို ဖော်စပ်ထားပြီးပါပြီ... ဒီဆေးလုံး အဆင့်သတ်မှတ်ခြင်း အစည်းအဝေးကို အသုံးပြုပြီး အဲဒီဆေးလုံး အသစ်တွေကို လူတိုင်း တွေ့မြင်ရအောင် ထုတ်ပြဖို့ အချိန်ကျလာပါပြီ..."

"ဟား ဟား ဟား... မင်းက အချိန်တစ်လလောက် နောက်ဆုတ်ထားတယ်လို့ ငါကြားခဲ့တယ်... အဲဒါက ဆေးလုံးအသစ်တွေကို တီထွင်ဖော်စပ်ဖို့ တော့ မဟုတ်ဘူး မလား... ဒီတစ်လအတွင်း ဂေဟာသခင်ယီက ဘယ်လိုဆေးလုံး အသစ်တွေကို တီထွင်ဖော်စပ် ထားခဲ့တာလဲ ဆိုတာ ငါတကယ်ပဲ သိချင်လာခဲ့ပြီ... ဒါပေမဲ့ ဂေဟာသခင်ယီက စကားကြီး စကားကျယ် ပြောခဲ့ပြီးပြီဆိုတော့ အခုအချိန်မှာ စကားကို ပြန်လည် ရုပ်သိမ်းဖို့ ဆိုတာက မလွယ်ကူတော့ဘူးနော်..." ဝမ်ဒွန်ဟိုင်က ပြောခဲ့၏။

ယီဟန်က အေးအေးဆေးဆေး ပြောဆိုလိုက်ပေသည်။ ။ "အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းက အလျင်လိုနေစရာ မလိုပါဘူး..."

စကားအဆုံးတွင် ယီဟန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး မေးမြန်းခဲ့၏။ "ဒီထဲမှာ ချီစွမ်းအင် နယ်ပယ်မှာ ရောက်ရှိနေပြီး အဆင့်ကျော်ဖြတ်ရမည့် တံခါးဝမှာ ရောက်ရှိနေခဲ့တဲ့ သူ ဒါမှ မဟုတ် အဆင့်တက်ခါနီး လူတွေများ ရှိနေကြမလား ကျွန်တော် သိချင်မိပါတယ်..."

ယီဟန်ဆီမှ ဤမေးခွန်းက ထိုမင်းမျိုး မင်းနွယ်များကို အကြည့်များ ဖလှယ်စေခဲ့သည့် အဖြစ်မှ ရှောင်လွှဲနိုင်ခဲ့ခြင်း မရှိပေ။

ဒါက ဘာအဓိပ္ပာယ်နဲ့ ပြောလိုက်တာလဲ... ယီဟန် ဖော်စပ်ထားခဲ့တဲ့ ဆေးလုံး အသစ်တွေကလည်း အဆင့်တစ်ဆင့်ကို ဘယ်လို အခြေအနေ မျိုးမှာ မဆို တက်ရောက် သွားစေနိုင်တာများ ဖြစ်နေမလား။

ဒါပေမဲ့ အဆင့်တက်မဲ့တံခါးဝကို ရောက်နေပြီဖြစ်တဲ့ သိုင်းပညာရှင် တွေကို ရှာဖွေနေရတယ် ဆိုတော့ ဒီလိုဆေးလုံးမျိုးက သိပ်ပြီးတော့ အရေးမပါတော့ဘူး မဟုတ်လား။

မည်သို့ပင် ဆိုစေကာမူ ချီစွမ်းအင်နယ်ပယ် သိုင်းပညာရှင်များ အတွက် ကျင့်စဉ် နယ်ပယ်များကို ချိုးဖျက် တက်ရောက်ရန်မှာ မျှော်မှန်းထား သလောက် ခက်ခဲခြင်း မရှိပေ။ သူတို့ က ချီစွမ်းအင် ဆေးလုံးများ သို့မဟုတ် စွမ်းအင်စုစည်း ဆေးလုံးများကို အသုံးပြုနေနိုင်သမျှ ကာလပတ်လုံး မည်သည့်ကိစ္စများ ရှိနေစေကာမူ တံခါးဝကို ကျော်ဖြတ် သွားနိုင်မည် ဖြစ်သည် ။

သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က မတ်တတ်ထရပ်၍ ပြောဆိုခဲ့၏။ "ဂေဟာသခင်ယီ... ကျွန်တော့်သားက အဆင့်(၆) ချီစွမ်းအင်နယ်ပယ် တံခါးဝမှာ ရောက်ရှိနေခဲ့ပါပြီ... သူက အနည်းငယ်လောက် ပဲ ကြိုးစားဖို့ လိုအပ်နေပေမဲ့ အဲဒီအခွင့်အရေးကို ဆုပ်ကိုင်နိုင်ဖို့ ကို

ကျရှုံးနေတယ်လို့ သူက ကျွန်တော့်ကို ပြောခဲ့ပါတယ်..."

ဤမိသားစု ခေါင်းဆောင်မှာ မျိုးရိုးနာမည် ဟောင်ဖြစ်ပြီး သူ၏ နာမည်မှာ ဟောင်ဟွေ ဖြစ်၏။ သူ၏ သားနာမည်မှာ ဟောင်စွမ်း ဖြစ်သည်။

လက်ရှိအချိန်၌ ဤနေရာသို့ ရောက်ရှိနေကြသော လူအများ အပြားမှာ သူတို့ ၏ လူငယ်မျိုးဆက်သစ်များ အတွက် လာရောက်ခဲ့ကြခြင်း ဖြစ်သည်။ ။ ဤကဲ့သို့ တိုက်ဆိုင်သော အချိန်အခါမျိုးသည် သူတို့ ၏ လူငယ် မျိုးဆက်သစ်များ ကြီးထွားလာရန် အတွက် ကြီးမားသော အကျိုးကျေးဇူးတစ်ခုကို ရရှိလာမည်မှာ ထင်ရှားလှပေ၏။ ပုံမှန်အားဖြင့် သူတို့ ၏ ဂျူနီယာများကို အကျိုးအမြတ်များ ရရှိစေနိုင်သော ဤကဲ့သို့ အခွင့်အရေးမျိုးကို လက်လွတ်ခံနိုင်ခြင်း မရှိပေ။

ဟောင်ဟွေက သူ၏ သားကို ယီဟန်ရှေ့သို့ ခေါ်ဆောင်လာခဲ့ပြီး လက်နှစ်ဖက်ဆုပ်၍ (ဂါရဝပြုတာပါနော်) ပြောဆိုလိုက်သည်။ ။ "ဂေဟာသခင်ယီက ဆေးလုံးတွေကို စမ်းသပ်ချင်တာ မဟုတ်လား... တကယ်လို့ ကျွန်တော့်သားက အဲဒီစံညွှန်းကို မီနိုင်မလားဆိုတာ သိချင်မိပါတယ်..."

ယီဟန်က ဟောင်စွမ်းအပေါ် အကြည့်တစ်ချက် ပို့လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောဆိုခဲ့၏။ "မဆိုးပါဘူး... အသက် ဆယ့်ခြောက်နှစ်နဲ့ အဆင့် (၆) ချီစွမ်းအင်နယ်ပယ် အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေခဲ့ပြီ... မိသားစု ခေါင်းဆောင်ဟောင်က ထူးချွန်တဲ့ ဆက်ခံသူ တစ်ယောက်ကို ရရှိထားခဲ့တာပဲ..."

"ဟားဟား... ဂေဟာသခင်ယီဆီက ဒီစကားတွေက ကျွန်တော့်ကို မြှောက်ပင့် ပေးလိုက်တာပဲ... ဂေဟာသခင်ယီတို့ မိသားစုရဲ့ ယီယွမ်နဲ့ ယှဉ်ကြည့်လိုက်မယ် ဆိုရင် ကျွန်တော့်သားက အဆင့် အလွန် နိမ့်ကျပါ

တယ်..." ဟောင်ဟွေကလည်း ပြုံး၍ ပြောလိုက်သည်။ ။

ဟောင်စွမ်းက ဒန်ဂူအကယ်ဒမီမှ ကျောင်းသားတစ်ဦး ဖြစ်သည်။ ။
ယီယွမ်၏ အကယ်ဒမီမှ လုပ်ဆောင်ချက်များကို အနည်းနှင့်အများ ပင်
ဟောင်စွမ်းဆီမှ ဟောင်ဟွေက ကြားသိခဲ့ရပြီး ဖြစ်၏။

သူက ဤတစ်ကြိမ် မတိုင်မီ ကတည်းက မကြားဖူးခဲ့လျှင်ပင် ယီယွမ်
၏ အဆင့်(၂) စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံခြင်း အဆင့်
က ဟောင်စွမ်းကို အမှိုက်တစ်ခုအဖြစ် သတ်မှတ်ရန် လိုအပ်သည် ထ
က် များ စွာ ပိုနေခဲ့ပြီဖြစ်သည်။ ။

ယီဟန်က အသာအယာ ပြုံးလိုက်ပြီး မည်သည့် ထင်မြင်ချက်ကိုမှ
ပြောဆိုခဲ့ခြင်း မရှိပေ။ ယီယွမ်၏ ထူးချွန်မှုက အခြားသူများ ၏ မှတ်ချ
က်ချပေးမှုကို လိုအပ်သောအရာ မဟုတ်ပေ။

"မိသားစု ခေါင်းဆောင်ဟောင်... ခင်ဗျားရဲ့ သားကို ဆေးလုံးစမ်းသ
ပ်ဖို့ ခွင့်ပြုလိုက်တယ်ပေါ့... ကျွန်တော့်ရဲ့ ဆေးလုံးက ဘေးထွက်ဆိုးကျိုး
တစ်စုံတစ်ခု ရှိနေမှာ ကို မစိုးရိမ်ဘူးလား..."

"ကျွန်တော်က ဂေဟာသခင်ယီကို ယုံကြည်ပါတယ်..." ဟောင်ဟွေ
က ထိုစကား တစ်ခွန်းကိုသာ ပြောလိုက်ပေ၏။

"ဟုတ်ပြီလေ... ဒီလိုဆိုရင်လည်း ခင်ဗျားရဲ့ သားကို ဒီဆေးလုံး
သောက်ခိုင်းပြီး အကျိုး သက်ရောက်မှုတွေကို ကျွန်တော်တို့ အားလုံး မျ
က်မြင်တွေ့ရဖို့ ကြည့်လိုက် ကြရအောင်..."

ယီဟန်က သူ၏ လက်ကို ထုတ်လိုက်၏။ သူ ကိုင်ထားသော ဆေး
လုံးမှာ တိတိကျကျပင် ယွမ်ပြိုကွဲပေါက်ထွက် ဆေးလုံး ဖြစ်ပေသည်။ ။

ဟောင်ဟွေက ထိုဆေးလုံးကို ယူလိုက်ပြီး သူ့သားဆီသို့ ပေးလိုက်

ကာ အေးအေးဆေးဆေး ပြောဆိုလိုက်ပေ၏။ "စွမ်းအာ... ဒီဆေးလုံးကို သောက်လိုက်ပါ..."

"ဟုတ်ကဲ့ အဖေ..." ဟောင်စွမ်းက အမှန်တကယ်ပင် တွေဝေခဲ့ခြင်း လုံးဝမရှိခဲ့ပေ။ သူက ယန်ပြိုကွဲ ပေါက်ထွက် ဆေးလုံးကို ချက်ချင်း သောက်သုံးလိုက်ပြီး ဆေးလုံး၏ စွမ်းအားများကို သန့်စင်ရန် သူ၏ သဘာဝ စွမ်းအင်များကို စတင် လှည့်ပတ် လိုက်ပေ၏။

အသက်ရှူချိန် အနည်းငယ်ခန့် ကြာမြင့်ပြီးနောက် သဘာဝ စွမ်းအင် မုန်တိုင်း တစ်ခုက ခန်းမကျယ်ကြီးထဲတွင် နောက်တစ်ကြိမ် ဖြစ်ပေါ် လာခဲ့ပေသည် ။

Chapter-2

အဆင့်(၇) ချီစွမ်းအင် နယ်ပယ်အဆင့်...

ဟောင်စွမ်းက ယွမ်ပြိုကွဲပေါက်ထွက် ဆေးလုံးကို သောက်သုံးပြီးသည် နှင့် ချက်ချင်းပင် အဆင့်(၇) ချီစွမ်းအင်နယ်ပယ်သို့ ချိုးဖျက် တက်ရောက် သွားခဲ့သည်။ ။

ပထမဦးဆုံးအကြိမ် ယွမ်ပြိုကွဲပေါက်ထွက် ဆေးလုံးကို သောက်သုံးခြင်းက ဆေးစွမ်းအင်များ ထိရောက်မှုက အကောင်းဆုံးအခြေအနေတွင် ရှိနေမည်သာ ဖြစ်သည်။ ။ သို့ဖြစ်၍ ဟောင်စွမ်းက ဤသာမန်အဆင့် တံခါးဝကို ချက်ချင်းပင် ချိုးဖျက် တက်ရောက် သွားနိုင်ခဲ့ခြင်း ဖြစ်ပေ၏။

သို့ရာတွင် ဤအဖြစ်အပျက်ကြောင့် အကြီးအကျယ် ပွက်လောရိုက်ခဲ့ခြင်း မရှိပေ။ စွမ်းအင်ပြောင်းလဲခြင်း ဆေးလုံး၏ စောစောက နမူနာပြသခဲ့ခြင်းကြောင့် လူတိုင်းက ဤမြင်ကွင်းအပေါ် အလွန်အမင်း အံ့အားသင့်သွားခြင်း မရှိတော့ပေ။

"ယီဟန်... မင်းက တစ်လလုံး လေ့လာဖော်စပ်နေခဲ့တဲ့ ဆေးလုံးက ဒီလောက်ပဲလား... ဒီလို အမှိုက်ဆေးလုံးကို အသုံးပြုပြီး ငါ့ကိုအနိုင်ယူမယ်လို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်..." ဝမ်ဒွန်ဟိုင်က မရပ်မနား လှောင်ပြောင်နေခဲ့သည်။ ။

ဒီယီဟန်က တစ်လလောက် တံခါးပိတ် လေ့ကျင့်နေတာက ပိုပြီး တော့တောင် ညံ့ဖျင်းလာတာတော့ မဟုတ်လောက်ပါဘူးနော်... သူက တံခါးပိတ် လေ့ကျင့်နေရာကနေ ဟာသလုပ်ဖို့ ထွက်လာခဲ့တာလား။

ဒီဆေးလုံးက သိပ်ပြီးမဆိုးပေမဲ့ စွမ်းအင်ပြောင်းလဲခြင်း ဆေးလုံးနဲ့ ယှဉ်လိုက်ရင် အလွန် အဆင့်နိမ့်နေတယ် မဟုတ်ဘူး လား။

စောစောက သိုင်းပညာရှင်တစ်ယောက် အဆင့်(၇) ချီစွမ်းအင် နယ် ပယ်သို့ ချိုးဖျက် တက်ရောက် ထားသည် မှာ မကြာသေးပေ။ စွမ်းအင်ပြောင်းလဲခြင်း ဆေးလုံးက သူ့အား သာမန်အဆင့် တစ်ခုကို အပြည့်အဝ မြှင့်တင်ပေးခဲ့ပေ၏။

ထို့ပြင် ယခု ယီဟန် ဖော်ထုတ်ပြသခဲ့သော ဆေးလုံးက အဆင့်တက် မည့် တံခါးဝ၌ ရောက်ရှိနေသော ချီစွမ်းအင်နယ်ပယ် သိုင်းပညာရှင် တစ်ယောက်ကို ရွေးချယ်ရန် လိုအပ်ပေသေး၏။ နှိုင်းယှဉ် ကြည့်လိုက်မည် ဆိုပါက ဤဆေးလုံးမှာ အဆင့်နိမ့် လှပေသည် ။

တက်ရောက် လာကြသော အခြား ဧည့်သည် များ ၏ အတွေးကလည်း ဝမ်ဒွန်ဟိုင်၏ အတွေးများ နှင့် တူညီလှပေ၏။

ဝမ်ဒွန်ဟိုင်၏ လှောင်ပြောင်မှုကို ယီဟန်က နားမကြားရသော လူတစ်ဦးကဲ့သို့ ပြုမူခဲ့ပြီး ဖြေရှင်းမှု တစ်ခုတလေမှ ပင် ပြုလုပ်ခဲ့ခြင်း မရှိပေ။

"ယီဟန် မင်းက ဒီလိုဆေးစွမ်း ထိရောက်မှုမျိုးနဲ့ ဒုက္ခပေးနိုင်ပြီလို့ ထင်နေရင်တော့ မင်းက တော်တော်လေး အတာပဲ... မင်းရဲ့ ဆေးလုံးက ပိုပြီး အမှိုက်ဆန် လာလေ ငါ့ဆေးလုံးရဲ့ အစွမ်းထက်မြက်မှုက ပိုပြီး ပေါ်လွင် ထင်ရှား လာလေ ဆိုတာကို မင်းက မသိဘူးလား..." ဝမ်ဒွန်ဟိုင်က ယီဟန်အား ဆက်လက်၍ အပြစ်တင် ရှုတ်ချနေခဲ့သည် ။

"အလွန် အံ့ဩစရာကောင်းတယ်... ရိုးရိုးသားသား ပြောရမယ်ဆိုရင် မယုံနိုင်စရာပဲ... ဒီဆေးလုံးက တကယ်ကိုပဲ စိတ်ကူး၍ မရလောက်အောင် အစွမ်းထက် လှပါပေတယ်..."

ထိုအချိန်တွင် အဆင့်တက်ရောက်ရန် ကျင့်ကြံနေခဲ့သော ဟောင်စွမ်းက နောက်ဆုံးတွင် နိုးထလာခဲ့ပြီဖြစ်ပြီး နိုးထလာခဲ့ပြီးနောက် သူ၏ ပထမဦးဆုံး အပြုအမူက တုန်လှုပ်မှုများ ပြည့်နှက်နေသည့် မျက်နှာဖြင့် ထိုစကားများကို ပြောဆိုခဲ့ခြင်း ဖြစ်ပေ၏။

ဟောင်စွမ်း၏ အံ့အားတကြီး ရေရွတ်လိုက်မှုကြောင့် လူတိုင်းက အတော်ကလေး သံသယ ဝင်သွားခဲ့ကြပေသည်။

ဒါက သာမန်အဆင့် တစ်ခုကို တက်ရောက် သွားတာပဲ မဟုတ်ဘူးလား... အဲဒါကိုဘာလို့ အံ့အားသင့်စရာ အကြောင်း ရှိနေလို့ လဲဟ။

စောစောကလေးကမှ ဟောင်ဟွေကိုယ်တိုင်က ဟောင်စွမ်းမှာ အဆင့်(၆) ချီစွမ်းအင်နယ်ပယ် အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ပြီး အဆင့်(၇) ချီစွမ်းအင်နယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုအပ်တော့သည် ဟု ပြောဆိုခဲ့ပေ၏။

ဤဆေးလုံးက သူ့အား ကြုံရာကျပန်းဖြင့် အဆင့်တက်ရောက် သွားစေခဲ့ခြင်း ဖြစ်ပေသည်။ မည်သည့် အတွက်ကြောင့် ထိုမျှ အံ့အားသင့်နေစရာ လိုအပ်နေခဲ့သနည်း။

ဟောင်ဟွေကလည်း မသေမချာ ဖြစ်သွားခဲ့ကာ သူ၏ သားကို မေးမြန်းလိုက်ပေ၏။ "စွမ်းအာ... ဒီဆေးလုံးနဲ့ ပတ်သက်ပြီး ဘာကြောင့်များ ဒီလောက် မယုံကြည်နိုင်စရာ ဖြစ်နေတာလဲ... မင်းက ဘယ်လိုနည်းနဲ့ မဆို အခြားအရာတွေ မဖြစ်ဘဲ အဆင့်တက်ရောက် သွားတာပဲ မ

ဟုတ်ဘူး လား..."

ဟောင်စွမ်းက ခေါင်းညိတ်၍ ပြောဆိုခဲ့သည်။ "ကျွန်တော်က တကယ်ကို အဆင့် တက်ရောက်တော့မယ် ဆိုတာ မှန်ပါတယ် အဖေ... ဒါပေမဲ့ ကျွန်တော်က အဆင့်(၇) ချိစွမ်းအင် နယ်ပယ်ကို တက်ရောက်နိုင်တဲ့ အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခြင်း မရှိသေးပါဘူး... ဒါပေမဲ့ စောစောလေးက ဦးလေးယီ သဘောထားကြီးစွာနဲ့ ပေးအပ်ခဲ့တဲ့ ဆေးလုံးကို ကျွန်တော် သောက်လိုက်တာနဲ့ အဆင့်တက်တာက ချက်ချင်း ဖြစ်ပေါ်လာပြီး ကျွန်တော်က ဘာမှ မကြိုးစားလိုက်ရဘူး... ဒီလိုမယုံနိုင်စရာ ကောင်းလှတဲ့ ကျင့်ကြံခြင်း ဆေးလုံးတစ်မျိုးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးခဲ့ဘူး... ဒီဆေးလုံးရဲ့ ဆေးစွမ်းထိရောက်မှုက စွမ်းအင်စုစည်း ဆေးလုံးထက် အနည်းဆုံး သုံးဆလောက် ပိုပါတယ်..."

ဟောင်စွမ်းက အလွန် စိတ်လှုပ်ရှား နေသည် မှာ ထင်ရှားလှပေ၏။ ထိုယွမ်းပြိုကွဲ ပေါက်ထွက် ဆေးလုံးက သူ့ကို ပေးစွမ်းခဲ့သော အကျိုးသက်ရောက်မှုမှာ သေချာပေါက် အလွန် ကြီးမားပေလိမ့်မည်။

"ဘယ်လို... မင်း ဘာပြောလိုက်တာလဲ... ဒါက... ဒါက အဆင့်တွေကို တက်ရောက်တဲ့ အချိန်မှာ ကူညီပေးတဲ့ ဆေးလုံးတစ်လုံး မဟုတ်ဘူးလား... ဒါက သာမန်ကျင့်ကြံခြင်း ဆေးလုံးတစ်လုံး ဖြစ်နေတာလား..." ဟောင်ဟွေက ထိတ်လန့် တုန်လှုပ်စွာ မေးမြန်းလိုက်သည်။

"ဟုတ်ပါတယ်... စောစောက ကျွန်တော် သောက်လိုက်တဲ့ ဆေးလုံးက ချိစွမ်းအင် ဆေးလုံးတို့ စွမ်းအင်စုစည်း ဆေးလုံးတို့ နဲ့ အတူတူပါပဲ... သူတို့ ကို ကျင့်ကြံခြင်းမှာ အသုံးပြုကြတယ်... ဒါပေမဲ့ ဒါကသာမန် ကျင့်ကြံခြင်းဆေးလုံး မဟုတ်ပါဘူး..." ဟောင်စွမ်းက အမှားပြင်ဆင်သည့် သဘောဖြင့် ပြောဆိုခဲ့၏။

ဟောင်ဟေ့နှင့် သူ၏ သားတို့ စကားပြောနေခြင်းက နောက်ဆုံးတွင် ဤနေရာရှိ ဧည့်သည် တော်များကို တက်ကြွ သွားစေခဲ့၏။ လူတိုင်းက မေးခွန်းများ တစ်ခုပြီးတစ်ခု မေးမြန်း နေခဲ့ကြပေသည်။ ။

ယီဟန် ထုတ်ဖော်ပြသခဲ့သော ဤဆေးလုံး အသစ်က စွမ်းအင်ပြောင်းလဲခြင်း ဆေးလုံးကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ စွမ်းအင်စုစည်း ဆေးလုံးကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ကြောင်း အခုအချိန်မှ သာ လူတိုင်း သိရှိသွားခဲ့ကြပေ၏။

အကယ်၍ ဤဆေးလုံးကသာ ဟောင်စွမ်းပြောသလို ဆေးစွမ်း အမှန်တကယ် ရှိနေမည်ဆိုပါက စွမ်းအင်စုစည်း ဆေးလုံးကို ရောင်းချမည် ဟူသော စိတ်ကူးကို မေ့ထား ရပေတော့မည်။

စွမ်းအင်စုစည်း ဆေးလုံး၏ ဆေးစွမ်း ထိရောက်မှုက ချီစွမ်းအင် ဆေးလုံးထက် ငါးဆယ်ရာခိုင်နှုန်းသာ ပိုမိုမြင့်မားနေချိန်တွင် ယွမ်ပြို ကွဲပေါက်ထွက် ဆေးလုံး၏ ဆေးစွမ်း ထိရောက်မှုက စွမ်းအင်စုစည်း ဆေးလုံးထက် သုံးဆ ပိုမြင့်နေခဲ့ပေသည်။ ။

ကွာခြားမှုက အလွန်တရာ ကြီးမားလှပေ၏။

"ကျင့်ကြံခြင်းဆေးလုံး ဟုတ်လား... ဒါက... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ လဲ..."

"ကျင့်ကြံခြင်းဆေးလုံး တစ်လုံးကို သောက်သုံး ပြီးတာတောင် မင်းက သာမန်အဆင့် တစ်ခုရဲ့ တံခါးဝကိုပဲ ကျော်ဖြတ်နိုင်ခဲ့တာလား... ဘယ်လို ဆေးလုံးမျိုးက ဒီလောက်အထိ အားနည်းနိုင်မှာ လဲ..."

"ဟောင်မိသားစုက ယီဟန်နဲ့ ကြိုတင်ဇာတ်တိုက် ထားတာတော့ မဟုတ်လောက် ပါဘူးနော်... ကျင့်ကြံခြင်းဆေးလုံး တစ်လုံးကို

အသုံးပြုပြီး မင်းက အဆင့်တွေကို ချိုးဖျက် တက်ရောက် နိုင်တယ်ပေါ့... မင်းက ငါ့ကိုသေအောင် ရိုက်သတ်မယ် ဆိုရင်တောင် ငါ မယုံကြည်နိုင်ဘူး..."

"ယီဟန်... မင်းက ဟန်ဆောင်ချင်တယ် ဆိုရင်တောင် အနည်းဆုံး တော့ ပိုပြီး ပရိုကျကျ ပြုမူဆောင်ရွက်စမ်းပါ ဟုတ်ပြီလား... ဒီလိုအားနည်းတဲ့ ဒရာမာဇာတ်ကွက်မျိုးကို ယုံကြည်ရအောင် လူတိုင်းကို အရူးတွေလို့ ထင်နေတာလားဟ..." ဝမ်ဒွန်ဟိုင်က အေးစက်စက် အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်သည်။ ။

စောစောကလေးမှ ဟောင်စွမ်းနှင့် သူ၏ ဖခင်တို့ ပြောစကားများကို ကြားလိုက်ရပြီးနောက် ဝမ်ဒွန်ဟိုင်ကလည်း အတော်ကလေး တုန်လှုပ်သွားခဲ့သည်။ ။ သို့သော် သူက ပုံမှန်အခြေအနေသို့ အလွန် လျင်မြန်စွာပင် ပြန်လည် ရောက်ရှိသွားခဲ့၏။

ကြည့်ရသည် မှာ ယီဟန်က အမှန်တကယ်ပင် သူ၏ ဟာသဉာဏ်ကို အဆုံးစွန်ထိ အသုံးပြုပြီး ဤကဲ့သို့သော လုပ်ဇာတ်တစ်ခုကို ပြုလုပ်သည် အထိ ဖြစ်ပျက်သွားခြင်း ဖြစ်ပေလိမ့်မည်။

ယီဟန်က တစ်စုံတစ်ရာကိုမှ ရှင်းမပြခဲ့ပေ။ သူက ဆေးပုလင်းများစွာကို ထုတ်ယူ၍ ထိုဆေးပုလင်းများကို စားပွဲပေါ်သို့ တင်ထားခဲ့၏။ ထိုဆေးပုလင်းများ တွင် ဆေးလုံးများ ပြည့်နှက် နေခဲ့သည်။ ။

"ငါ့ဆီမှာ ယွမ်ပြိုကွဲပေါက်ထွက် ဆေးလုံး အလုံး နှစ်ဆယ်ရှိတယ်... မင်းတို့ ကြိုက်တဲ့ ချီစွမ်းအင်နယ်ပယ် သိုင်းပညာရှင် အယောက် နှစ်ဆယ်ကို ရှေ့ကို ထွက်လာဖို့ ပြောလိုက်ပါ... ငါကသူတို့ တစ်ဦးချင်းစီကို ဆေးလုံးတစ်လုံးစီ ပေးမယ်... ဆေးစွမ်းက ဘာပဲဖြစ်နေဖြစ်နေ ငါပြောတဲ့ စကားကို ထည့်တွက်နေစရာ မလိုတော့ဘူးလေ... သူတို့ ကပဲ အဲဒီ

ဆေးလုံးအကြောင်း ပြောပြသွားပါလိမ့်မယ်... ဝမ်ဒွန်ဟိုင် တကယ်လို့ မင်းက မကျေနပ်နိုင်သေးဘူး ဆိုရင် အဲဒီလူနှစ်ဆယ်ကို မင်းကိုယ်တိုင် ရွေးလိုက်ပါ..." ယီဟန်က အေးအေးဆေးဆေး ပြောဆို လိုက်ပေ၏။

ယီဟန်က ထိုမျှအေးဆေး တည်ငြိမ်နေသည် ကို မြင်သော် ဝမ်ဒွန်ဟိုင်က ဒီထက်ပို၍ စိတ်တည်ငြိမ်အောင် ထိန်းထားနိုင်ခြင်း မရှိတော့ပေ။

ဒီဆေးက တကယ်ပဲ ဒီလောက်အထိ မိုးကောင်းကင်ကို ဆန့်ကျင်နေတဲ့ ဆေးစွမ်း ရှိနေတာလား။

ဒါက လုံးဝမဖြစ်နိုင်ဘူးလေ။

စွမ်းအင်စုစည်း ဆေးလုံးထက် ဆေးစွမ်း သုံးဆလောက် ပိုပြီးမြင့်မားတဲ့ ကျင့်ကြံခြင်းဆေးလုံး တစ်မျိုးက ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာ လဲ။

"ကောင်းပြီလေ... မင်းက ဒီလိုမျိုး ကစားချင်တယ် ဆိုမှ တော့ ငါက မင်းသဘောအတိုင်း လိုက်လုပ်ပေးရမှာ ပေါ့... ဒီယွမ်ပြိုကွဲပေါက်ထွက် ဆေးလုံးက ဒီလောက် ထူးခြား ဆန်းကြယ်တဲ့ တစ်စုံတစ်ခု ဟုတ်လား မဟုတ်ဘူး လား ဆိုတာ ငါတကယ် မြင်တွေ့ချင် လာပြီ..." ဝမ်ဒွန်ဟိုင်က အေးစက်စွာ ပြောဆိုခဲ့သည် ။

မကြာမီပင် ဝမ်ဒွန်ဟိုင်က ချီစွမ်းအင်နယ်ပယ် သိုင်းပညာရှင် အယောက် နှစ်ဆယ်ကို ရွေးချယ်လိုက်သည် ။ ဤနေရာ၌ ကျင့်စဉ်အဆင့် တံခါးဝသို့ ရောက်ရှိနေသော ချီစွမ်းအင်နယ်ပယ် သိုင်းပညာရှင်များ အများ အပြား ရှိနေခဲ့ကြပေ၏။

ထိုချီစွမ်းအင်နယ်ပယ် သိုင်းပညာရှင် အယောက် နှစ်ဆယ် အားလုံးမှာ မဟာမိတ်အဖွဲ့ကို ဝင်ရောက် ပူးပေါင်း ထားကြသော မိသားစုကလ

န်များမှ ဂျူနီယာများ နှင့် တစ်ကိုယ်တော် သိုင်းသမားများ ဖြစ်ကြပေသည်။ ။ သူတို့ ထဲတွင် တစ်ဝက်ခန့်က ဝမ်မိသားစုနှင့် စူးမိသားစုတို့ ၏ သေသည် အထိ သစ္စာခံများ ဖြစ်ကြ၏။ ဤလူများကို ရွေးချယ်လိုက်မှသာ ဝမ်ဒွန်ဟိုင်က ပို၍ စိတ်သက်သာရာ ရသွားခဲ့သည်။ ။

ယီဟန်က မည်သည့်စကားမှ ပြောဆိုခဲ့ခြင်း မရှိပေ။ သူက လူတိုင်းကို ယွမ်ပြိုကွဲပေါက်ထွက် ဆေးလုံးတစ်လုံးစီ ပေးအပ်ခဲ့ပေ၏။

ထိုချီစွမ်းအင် နယ်ပယ် သိုင်းပညာရှင်များက ဆေးလုံးကို သောက်သုံးပြီးသည် နှင့် သူတို့ က တစ်ဦးချင်းစီ ထိုင်ချ၍ ဆေးစွမ်းအင်များကို စတင် သန့်စင်လိုက်ပေသည်။ ။

ထိုအချိန်တွင် လူတိုင်း၏ အာရုံက ထိုသိုင်းပညာရှင် အယောက် နှစ်ဆယ်ထံ၌ စုစည်း ရောက်ရှိနေခဲ့၏။ ဟောင်စွမ်း၏ စကားများက မှန်သည် မှားသည် ကို အချိန်ပိုင်းအတွင်း မြင်ရပေလိမ့်မည်။

အသက်ရှူချိန် အနည်းငယ်ခန့် ကြာမြင့်ပြီးနောက် ထိုသိုင်းပညာရှင်အားလုံးက လှုပ်ရှားမှုများ မပြုလုပ်ခဲ့တော့ပေ။ ထိုမြင်ကွင်းကို မြင်သော် ယီဟန်နှင့် ဟောင်မိသားစုမှ သားအဖနှစ်ဦး ပြောဆိုခဲ့ပုံများ နှင့် ထပ်တူကျနေကြောင်း ဝမ်ဒွန်ဟိုင်က ပို၍ သေချာ သွားခဲ့သည်။ ။

မျက်စိ တစ်မှတ်အတွင်း နောက်ထပ် အသက်ရှူချိန် အနည်းငယ် ကုန်ဆုံးသွားပြီးနောက် သဘာဝစွမ်းအင် မှန်တိုင်းတစ်ခုက ခန်းမကျယ်ကြီးထဲတွင် နောက်တစ်ကြိမ် ထပ်မံ ဖြစ်ပေါ်လာခဲ့၏။

စူးယူလင်၊ ယန်ဟွာနှင့် ဝမ်ဒွန်ဟိုင်တို့ ၏ မျက်နှာများက အလိုအလျောက်ပင် ပြောင်းလဲ သွားခဲ့သည်။ ။

တစ်စုံတစ်ဦးက အဆင့်တက်ရောက် သွားခဲ့ပေပြီ။

အသက် ဆယ်ကြိမ်ရှိက်ခန့် ကြာပြီးနောက် နောက်ထပ် သဘာဝစွမ်းအင် မုန်တိုင်းတစ်ခုက ထပ်မံ ဖြစ်ပေါ်လာခဲ့၏။ နောက်ထပ် ချီစွမ်းအင်နယ်ပယ် သိုင်းပညာရှင် တစ်ယောက်က အဆင့်တက်ရောက် သွားခဲ့ပေပြီ။

ထို့နောက် ကျန်သိုင်းပညာရှင်များက တစ်ယောက်ပြီး တစ်ယောက် မရပ်မနား အဆင့်တက် သွားခဲ့ကြပေသည် ။

စောစောကလေးက ရွေးချယ်ထားခဲ့သော ချီစွမ်းအင်နယ်ပယ် သိုင်းပညာရှင်များမှ ကျင့်စဉ် တံခါးဝကို ရောက်ရှိနေကြသော လူအားလုံးနီးပါး ကျော်ဖြတ် တက်ရောက် သွားခဲ့ကြ၏။

ကျန်ရစ်နေသော သိုင်းပညာရှင်များမှ ဆေးစွမ်းအင်များကို ပြီးဆုံးအောင် သန့်စင်နေခြင်းအား မစောင့်နိုင်တော့ဘဲ ဝမ်ဒွန်ဟိုင်က စောစောကလေးမှ အဆင့်တက်သွားခဲ့သော ဂျူနီယာ တစ်ယောက်ကို လှမ်းခေါ်ပြီး စိတ်မရှည်စွာဖြင့် မေးမြန်းလိုက်သည် ။ "ငါ့ကို မြန်မြန်ပြောစမ်း... ဒီယွမ်ပြိုကွဲ ပေါက်ထွက် ဆေးလုံးက ကျင့်ကြံခြင်း ဆေးလုံး ဟုတ်လား မဟုတ်ဘူး လား..."

"ဒါက..." ထိုဂျူနီယာလေး၏ မျက်နှာအမူအရာက လုံးဝ မကောင်းတော့ပေ။ သူက မည်သို့ ပြန်ဖြေရမည်ကို မသိတော့ပေ။

သူတို့ က စူးမိသားစုဘက်တွင် ရှိနေကြောင်း သူက သိရှိသော်လည်း ယခု ယွမ်ပြိုကွဲပေါက်ထွက် ဆေးလုံးက ကျင့်ကြံခြင်း ဆေးလုံးတစ်မျိုး ဖြစ်ကြောင်း ဝန်ခံရပေမည်။

"မင်းက အမှန်တရားကို ပြောပြပေးရုံပါပဲ... အဲဒါက ဟုတ်လား မဟုတ်ဘူး လား..." ဝမ်ဒွန်ဟိုင်က သိချင်စိတ်အပြည့်ဖြင့် ပြောဆိုလိုက်၏

ကျင့်ကြံခြင်း ဆေးလုံးများက ခွဲခြားရန် အလွန် လွယ်ကူပေသည် ။
ဤလူနှစ်ဆယ်က မဟုတ်ဘူး ငြင်းနေလျှင်ပင် လူအများ ၏ မျက်စိရှေ့၌
ဖုံးကွယ်၍ မရနိုင်ပေ။ လိမ်ညာ ပြောဆိုခြင်းက လုံးဝပင် အဓိပ္ပာယ်မရှိ
ပေ။

"ဟုတ်ပါတယ်..."

ဝမ်ဒွန်ဟိုင်က စိတ်ပျက်သွားခဲ့ပြီး ထိုဂျူနီယာလေးကို ဘေးသို့ တွန်း
ဖယ်၍ အခြား တစ်ယောက်ကို ဆွဲခေါ်ကာ မေးမြန်းလိုက်၏။ "မင်းဖြေ
ဦး... ဟုတ်လား မဟုတ်ဘူး လား..."

"ဒါက တကယ်ကိုပဲ ကျင့်ကြံခြင်း ဆေးလုံးပါ..."

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ လဲ... ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုး
က ရှိနေနိုင်တာလဲ..." ဝမ်ဒွန်ဟိုင်က သူ၏ စိတ်ထဲ၌
တွေးတောနေခဲ့မိပြီး သူတွေးတောနိုင်သော အရာနှင့် အတော်ကလေး
ကွာခြားနေသည့်ဟန် ပေါ်ပေါက်နေခဲ့၏။

"ဒီနေ့ကစပြီး သင်းရနံ့ဆေးဂေဟာက ယွမ်ပြိုကွဲပေါက်ထွက် ဆေး
လုံးကို တရားဝင် စတင် ရောင်းချပါတော့မယ်... ယွမ်ပြိုကွဲပေါက်ထွက်
ဆေးလုံးရဲ့ ရောင်းဈေးက သာမန် ချီစွမ်းအင် ဆေးလုံးတွေရဲ့ အခြေခံ
ရောင်းဈေးထက် နှစ်ဆယ်ရာခိုင်နှုန်းသာ ပိုများ ပါမယ်... ဒါကြောင့်
ဆေးလုံးကို ဝယ်ယူလိုတဲ့ ဧည့်သည် တော်များက ဆေးလုံးအဆင့် သတ်
မှတ်ခြင်း အစည်းအဝေး ပြီးဆုံးတာနဲ့ သင်းရနံ့ဆေးဂေဟာကို လာရော
က်ပြီး အမှာ စာတင်နိုင်ပါပြီ..." ယီဟန်က အေးအေးဆေးဆေး ပြောဆို
လိုက်ပေသည် ။
